

မာတိကာ

စာမျက်နှာ

မာတိကာ

စာမျက်နှာ

(၁) မြန်မြန်လုပ်လိုက်...အချိန်မီသေးတယ်	၁ - ၄
(၂) တရားစပြီး အားထုတ်သင့်တဲ့ အချိန်ကောင်း	၅ - ၁၄
(၃) ပါရမီ မပါရင် တရားအားထုတ်လို့ မရဘူး ဆိုသူတို့ အတွက်	၁၅ - ၂၂
(၄) တရားမထိုင်နိုင်သူတို့ အတွက်...ဝိပဿနာ အားထုတ်နည်း	၂၃ - ၃၀
(၅) ကျန်းမာရေးချို့ ယွင်းသူများနှင့်အိုမင်းနေသူတို့ အတွက်... ဝိပဿနာ အားထုတ်နည်း	၃၁ - ၃၆
(၆) တရားထိုင်တဲ့အခါ ညောင်းလာရင် ပြင်လို့ ရလား	၃၇ - ၄၀
(၇) တရားထိုင်ရင်း နာကျင်လာတဲ့ ဝေဒနာကို တင်းခံနေသူများအတွက်	၄၃ - ၄၉
(၈) သမာဓိ ထူထောင်နည်း	၅၁ - ၅၇
(၉) တရားထိုင်ရင်း အိပ်ငိုက်တာ ဖျောက်ပဲ့နည်းလမ်း	၅၉ - ၆၄
(၁၀) စာမတတ်လည်း နိဗ္ဗာန်ရောက်ပါတယ်	၆၅ - ၇၁
(၁၁) ဝင်လေ၊ထွက်လေ ကို မှတ်နေရုံ နဲ့ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမှာလဲဆိုတာ သိချင်သူတွေအတွက်	၇၃ - ၈၀
(၁၂) ခုမှစပြီး တရားထိုင်မယ့်သူတွေအတွက်..."အာရုံ"	၈၁ - ၉၀
(၁၃) တရားကို စမ်းပြီး ထိုင်ဖူးကြည့်ချင်သူများအတွက် တရားရှုမှတ်နည်း	၉၁ - ၉၆
(၁၄) တရားအားထုတ်သူတိုင်း...မရှိရင်မဖြစ်..." အရေးကြီးဆုံး "	၉၇ - ၁၀၃
(၁၅) အရိုးဆုံးတရားအားထုတ်နည်း	၁၀၅ - ၁၁၄

(၁၆) ဝိပဿနာ ဆိုတာ ဘာမှန်းမသိကြသူများအတွက်	၁၁၅ - ၁၂၆
(၁၇) တစ်ခါမှ တရားမထိုင်ဖူးသူတို့ အတွက် အသက်ကြီးငယ်မရွေး... ဝိပဿနာ တရားစတင်အားထုတ်ရှုမှတ်နည်း	၁၂၇ - ၁၃၈
(၁၈) "မောဟ" ဖြစ်တဲ့အချိန်	၁၃၉ - ၁၄၆
(၁၉) ဖြစ်ပျက်	၁၄၇ - ၁၅၄
(၂၀) " ဒိဋ္ဌိ "	၁၅၅ - ၁၆၅
(၂၁) ဝိပဿနာ စတင်အားထုတ်ကြသူများ၏ ပြဿနာများ	၁၆၇ - ၁၇၃
(၂၂) "ဝေဒနာ" ကို မနာအောင် ရှုနည်း	၁၇၅ - ၁၈၂
(၂၃) တရား တက်တယ်ဆိုတာ..	၁၈၃ - ၁၈၇
(၂၄) ရုတ်တရက် သေရင် စိတ်က ဘယ်လိုရှိလဲ	၁၈၉ - ၁၉၂
(၂၅) "နိဗ္ဗာန်"	၁၉၃ - ၁၉၈
(၂၆) ဝိပဿနာ ကိုလှည့်စားသူများ	၁၉၉ - ၂၀၈
(၂၇) "မဂ်" ကျလိုက်တဲ့အချိန် ဘယ်လို ခံစားရသလဲ	၂၀၉ - ၂၁၈
(၂၈) နိဗ္ဗာန် ရောက်ဖို့ ပထမခြေလှမ်း	၂၁၉ - ၂၃၄
(၂၉) မိမိ ကိုယ်ကို မိမိ...သောတာပန် ဖြစ်တာ ဘယ်လိုလုပ် သိမလဲ	၂၃၅ - ၂၄၅
(၃၀) "ပဋိစ္စသမုပ္ပါဒ် ရှင်းတမ်း"	၂၄၇ - ၂၇၆
(၃၁) "ပဋိစ္စသမုပ္ပါဒ် " မသိ ရင်...တရားအားထုတ်လို့ ဖြစ်ပါ့မလား	၂၇၇ - ၂၉၀